



မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏အစည်းအဝေး အမှတ်စဉ်
(၁၈/၂၀၁၆)နှင့် (၁၉/၂၀၁၆) တို့တွင် ခွငးဝှင်ပြုပေးခဲ့သည့်ဝှင် ရင်းနှီးမြှုပ်နှံမှုများနှငးဝှင်
စပ်လျဉ်းသည့်ဝှင် သတင်းမီဒီယာများနှငး တွေ့ဆုံပွဲ
 (၂၀၁၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အစည်းအဝေးအမှတ်စဉ် (၁၈/၂၀၁၆) ကို ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ နှင့် အစည်းအဝေးအမှတ်စဉ် (၁၉/၂၀၁၆)ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ၊ သစ္စာလမ်းရှိ ရင်းနှီးမြှုပ်နှံမှုနှငးဝှင် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ စီမံကိန်းနှငးဝှင် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးတွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

(၁၈/၂၀၁၆)အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် (၇)ခု ခွငးဝှင်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း (၂၃၉.၆၁၇) နှငးဝှင် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် (၄,၅၆၉)ခုကို ဖန်တီးပေးနိုင်ခဲ့ပါသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခု ခွငးဝှင်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃.၈၂၇) နှငးဝှင် ကျပ်သန်း (၅,၉၄၆.၇၄၄) နှငးဝှင် အလုပ်အကိုင် (၈၅)ခု ဖန်တီး ပေးနိုင်ခဲ့ပါသည်။

(၁၉/၂၀၁၆)အစည်းအဝေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအရေအတွက် (၇)ခု ခွငးဝှင်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း(၃၉.၃၄၁) နှငးဝှင် ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်(၄,၂၉၀)ခုကို ဖန်တီးပေးနိုင်ခဲ့ပါသည်။

သို့ဖြစ်ရာ အဆိုပါ အစည်းအဝေး(၂)ကြိမ်ပေါင်းအနေဖြငးဝှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အရေအတွက် စုစုပေါင်း (၁၄)ခု ခွငးဝှင်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း (၂၇၈.၉၅၈) နှငးဝှင် အလုပ်အကိုင် (၈,၈၅၉)ခုကို ဖန်တီးပေးနိုင်ခဲ့ပါသည်။ ခွငးဝှင်ပြုလုပ်ငန်း (၁၄)ခုတွင် စက်မှုလုပ်ငန်း(၁၃) ခုနှင့် ပို့ဆောင်ရေးနှငးဝှင် ဆက်သွယ်ရေးလုပ်ငန်း (၁) ခုတို့ကို ခွငးဝှင်ပြုပေးခဲ့ခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း(၁) ခု ခွငးဝှင်ပြုခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ သန်းပေါင်း (၃.၈၂၇) နှငးဝှင် ကျပ်သန်း (၅,၉၄၆.၇၄၄) နှငးဝှင် အလုပ်အကိုင် (၈၅)ခု ဖန်တီးပေးနိုင်ခဲ့ပါသည်။ ခွငးဝှင်ပြုလုပ်ငန်းမှာ စက်မှုလုပ်ငန်း ဖြစ်ပါသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၆ အောက်တိုဘာ လလယ်အထိ စီးဝင်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၅၂)ခု ၊ ရင်းနှီးမြှုပ်နှံမှု ပမဏာ အမေရိကန်ဒေါ်လာ သန်းပေါင်း (၆၆၂.၈၃၅) ဖြစ်ပါသည်။

မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုပေးခဲ့မှုမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလလယ်အထိ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂၂)ခု၊ အမေရိကန် ဒေါ်လာ သန်းပေါင်း (၉၉.၈၈၆)နှင့် ကျပ်သန်း (၁၇၅,၀၂၇.၁၃၉) ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို ခွင့်ပြုပေးရာတွင် လုပ်ငန်း၏ စီးပွားရေး တွက်ခြေကိုက်မှု ၊ အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်မှု၊ အမျိုးသားဝင်ငွေနှင့် အခွန်တိုးတက် ရရှိနိုင်မှု၊ ပြည်တွင်းပြည်ပ ဈေးကွက် အခြေအနေ၊ ပြည်တွင်းစားသုံးရန် လိုအပ်ချက်၊ နည်းပညာဆီလျော်မှု ၊ တီထွင်ဆန်းသစ်မှု ၊ နည်းပညာလွှဲပြောင်းရရှိမှု ၊ ပတ်ဝန်းကျင် ထိခိုက်မှုနှင့် လူမှုရေးထိခိုက်မှု ထိန်းသိမ်းကာကွယ်ရေး ဆောင်ရွက်မှု အစီအမံများ၊ တာဝန်ယူမှု ရှိသော ရင်းနှီးမြှုပ်နှံမှုဖြစ်ခြင်း နှင့် တည်ဆဲဥပဒေများကို လိုက်နာခြင်း စသည့် အချက်များကို အခြေခံ၍ စိစစ်ခြင်း ဖြစ်ပါသည်။

Email : dica@mptmail.net.mm
Website: www.dica.gov.mm